



# မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နေ့စဉ်ဈေးကွက်သတင်းလွှာ



September 6, 2019

Volume 23, Number 5

## ၆.၉.၂၀၁၉

ကမ္ဘာ့ရွှေဈေး	= ၁၅၁၈ /-US\$
မြန်မာ့ရွှေဈေး	= ၁၂၇၀၀၀၀/ကျပ်
ဒေါ်လာဈေး	= ၁၅၆၀/ကျပ်
CBM Rate	= ၁၅၄၈.၁/ကျပ်
ယူရို တစ်ယူရို	= ၁၇၀၈.၉ ကျပ်
စတာပူတစ်ဒေါ်လာ	= ၁၁၁၉.၈ ကျပ်
စတာလင်ပေါင်တစ်ပေါင်	= ၁၉၀၄.၆ ကျပ်
ဂျပန်ယန်းတစ်ရာ	= ၁၄၄၆.၁ ကျပ်
ဩစတြေးလျတစ်ဒေါ်လာ	= ၁၀၅၇.၈ ကျပ်
တရုတ်ယွမ် (တစ်ယွမ်)	= ၂၁၇.၅၁ကျပ်
အိန္ဒိယရူပီး (တစ်ရူပီး)	= ၂၁.၆၁၁ ကျပ်
ကိုရီးယားဝမ်တစ်ရာ	= ၁၂၉.၇၇ ကျပ်
မလေးရှားရင်းဂစ်	= ၃၇၀.၃၆ကျပ်
ထိုင်းဘတ်တစ်ဘတ်	= ၅၀.၅၀၁ ကျပ်

Source: CBM Rate, etrademyanmar.com

## မြန်မာနိုင်ငံ LDC အဆင့်မှ လွတ်မြောက်ရေးနှင့်စပ်လျဉ်းသည့်လမ်းညွှန်မှု

ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ (United Nations Conference on Trade and Development-UNCTAD) မှ Africa Least Developed Countries and Special Programmes Division SIDS and Status Issues Section ၏ အကြီးအကဲဖြစ်သူ Mr.Pierre Encontre သည် ၆.၆.၂၀၁၉ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး ၇.၆.၂၀၁၉ ရက် (သောကြာနေ့) တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့အားတွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ LDC အဆင့်မှ လွတ်မြောက်ရေးကိစ္စ၊ လွတ်မြောက်ပြီးနောက် ကြုံတွေ့ရမည့်စိန်ခေါ်မှုများ၊ Grace Period ယူနိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား တွေ့ဆုံပြီးနောက် ဆွေးနွေးမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ “GSP နှင့် FTA လျှော့ပေါ့မှုများ မဆုံးရှုံးစေရန် Grace Period အနည်းဆုံး (၃) နှစ်ယူပြီးမှ LDC မှ လွတ်မြောက်ရေး လမ်းညွှန်ချက်ပေးထား သင့်ကြောင်း” လမ်းညွှန်မှုပြုထားသည်ဟု သိရှိရပါသည်။

Source: Ministry of Commerce

## ဂျပန်သို့ မြန်မာ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့် တင်ပို့ နေ



ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း အနေဖြင့် Taw Win Myint Ruby Trading Co., Ltd. နှင့် ချိတ်ဆက်၍ မြန်မာ့ကျောက်မျက် ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။ အဲဒီ ၄၅၀ က ပြည်တွင်းကနေ ဂျပန်ကို ပို့တာ၊ လက်စွပ်လေးတွေ၊ နဂါးရုပ်

လေးတွေ၊ ကျားရုပ်လေးတွေ၊ တရုတ်အယူအဆ၊ ဂျပန်အယူအဆ၊ မြန်မာမှာလည်း ရှိပါတယ်။ ဂြိုဟ်ပြေ နာမ်ပြေ ဝတ်တာလေးတွေ၊ တင်ပို့နေတာပါဟု ၎င်းက ပြောသည်။ မြန်မာ့ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းအမျိုးအစား ၄၅၀ ခန့်ကို

### CONTACT US

ကုန်သွယ်မှုသတင်းအချက်အလက်နှင့် သုတေသနဌာနခွဲ

ဖုန်း ၀၁-၃၇၁၂၀၃  
၀၁-၃၇၆၄၁၆  
၀၁-၃၇၆၄၉၀  
ဖက်စ် ၀၁- ၃၇၆၄၁၆

<http://www.myantrade.org>  
[myantradetir2016@gmail.com](mailto:myantradetir2016@gmail.com)

ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ တင်ပို့နေခြင်းဖြစ်ပြီး ဩဂုတ်လအတွင်းကလည်း ဒုတိယအကြိမ်တင်ပို့ပြီးဖြစ်သည်ဟုဆိုသည်။ ဂျပန်နိုင်ငံမှ မြန်မာ့ကျောက်မျက်များဝယ်ယူခြင်းသည် လက်မှုပညာထက် ဈေးနှုန်းနည်းပါးသောကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျပ် ၂၅၀၀၊ ၃၀၀၀ တန် ကျောက်ကို လက်စွပ်ကွင်းလိုက်ပါက ဂျပန်နိုင်ငံတွင် ဒေါ်လာ ၅၀ မှ ၁၀၀ ကြားရရှိကြောင်း သိရသည်။ သူတို့က ထွက်သလောက်ယူမယ့်သဘောပြောတာ။ မှာတာများတယ်။ ဒီကလုပ်မပေးနိုင်တာ။ ကျွန်တော်တို့ ဒီလမ်းဘေးမှာရှိတဲ့ ဟာလေးတွေ၊ ပတ္တမြားအရိုင်းပေါ့၊ အညံ့စားပေါ့။ အဲ့ဒါကို နဂါးရုပ်လေးတွေစသဖြင့် အရုပ်လေးတွေ လုပ်တာပေါ့။ ကျောက်စိမ်းဆိုရင်လည်း ကျောက်စိမ်းအကာလေးတွေပေါ့။ လက်ဝတ်တန်ဆာလုပ်ပြီးရောင်းတာ။ ဈေးလည်း နည်းတော့ ဟိုဘက်က အမှတ်တရပစ္စည်းအနေနဲ့ ဝယ်ကြတာပေါ့ဟု ဦးမျိုးမြင့်ကပြောသည်။ ထို့ပြင် ရွှေဈေးနှုန်း တည်ငြိမ်စေရန်အတွက်လည်း ရွှေကို ကုန်စည်တစ်ခုအနေနှင့် တင်သွင်း၊ တင်ပို့ခွင့်ကို ပြုလုပ်သင့်သည်ဟုဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ ရွှေများရှားပါးလာခြင်းမှာ ဆိုရှယ်လစ်ခေတ်ကတည်းက အိန္ဒိယနိုင်ငံသို့နယ်စပ်မှ ယခုချိန်ထိ ထွက်ရှိနေခြင်း၊ ရွှေလုပ်ကွက်များကို အစိုးရမှ ကမ္ဘာ့အဆင့်မီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအစရှိသည့် EITI အချက် အလက်များနှင့်အညီ လုပ်ကိုင်ခွင့်များချထားပေးခြင်း၊ စီစစ်ခြင်းတို့ကြောင့်လည်း ရွှေတွင်းတူးသည့်လုပ်ငန်းရှင် တော်တော် များများရပ်ထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။ လက်ရှိအချိန်သည် စီးပွားရေး လုပ်ငန်းရှင်များ၊ ငွေပိုငွေလျှံရှိသူများအနေနှင့် ဘဏ်၌ ပိုက်ဆံသွားအပ်လျှင် ၁ ဒသမ ၂ ရာခိုင်နှုန်းသာ လစဉ် အတိုး ရနိုင်သော်လည်း ရွှေဝယ်စုပြီး အရောင်း၊ အဝယ်ပြုလုပ်မည်ဆိုပါက ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ အမြတ်ရှိနိုင် သောကြောင့် ရွှေဖက်သို့ လူအများစိတ်ဝင်စား၍ အတိုးအခဲလေးများအဝယ်များကာ ဈေးတက်လာခြင်းဖြစ်ကြောင်းသိရသည်။

Source: <http://www.fifthwavenews.com/fwn/49475>

**ကိုရီးယားသမ္မတနိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို ၂၀၃၀ ခုနှစ်တွင် (၁၄) ရာခိုင်နှုန်းလျှော့ချမည်**

ကိုရီးယားသမ္မတနိုင်ငံသည် ပြည်တွင်းစက်ရုံများ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် မော်တော်ယာဉ်တို့အတွက် စွမ်းအင်လိုလောက်မှုတစ်ခုဖြင့် ထိရောက်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ တိုင်းပြည်၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုအား ၂၀၃၀ ခုနှစ်တွင် (၁၄)ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၂၁.၈.၂၀၁၉) ရက်နေ့တွင် ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။ အဆိုပါစီမံကိန်းကြောင့် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် စွမ်းအင် လောင်စာဆီများ တင်သွင်းမှုအတွက် ကိုရီးယားဝမ်ငွေ (၁၀.၈)ထရီလီယံ ( အမေရိကန်ဒေါ်လာ ၈.၉၄ ဘီလီယံ) လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ ရေနံစိမ်းဆီတစ်တန်မှ ထုတ်လုပ်ရရှိနိုင်သည့် လျှပ်စစ်စွမ်းအင်ယူနစ်အား TOE (tonne of oil equivalent) ဖြင့်တိုင်းတာသည်ဖြစ်ရာ TOE (၂၉.၆) သန်းလျှော့ချ သွားမည်ဖြစ်ကြောင်း၊ ယခုမူဝါဒအရ အိမ်ခြေ (၂၂)သန်း (သို့မဟုတ်) မော်တော်ယာဉ် (၄၀)သန်းအတွက် လိုလောက်သည့် စွမ်းအင်ပိုလျှံမှုရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်သစ်ပေါင်း (၆၉၀၀၀၀)ကိုလည်း ၂၀၃၀ ခုနှစ်တွင် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်အား လိုလောက်မှုတစ်ခုနှင့် ထိရောက်စွာ အသုံးပြုနိုင်ခြင်းကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းရာရောက်သည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ပြောကြားချက်အရသိရှိရပါသည်။ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရန် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ပြည်တွင်းရှိ စက်မှုလုပ်ငန်းများစွမ်းအင်သုံးစွဲမှု၏ (၆၂)ရာခိုင်နှုန်းခန့်အား အသုံးပြုလျက်ရှိသော စတိုးလ်စက်ရုံများ၊ ရေနံတိုက်စက်ရုံများအပါအဝင် ပြည်တွင်းစက်ရုံများတွင် သတင်းအချက်အလက်နည်းပညာ ( Information & Communication Technology-ICT)ကို အသုံးပြု၍ စွမ်းအင်အသုံးပြုမှုစီမံခန့်ခွဲသည့်စနစ် ( Energy Management System) ဖြင့်ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံဟောင်းများ အနေဖြင့် စွမ်းအင်အသုံးပြုမှုစနစ်သစ်နှင့် သင့်လျော်မည့်ပြင်ဆင်မှုမိမိများကို ၂၀၂၀ ခုနှစ်အတွင်း ရှေ့ပြေးစီမံကိန်းများအဖြစ် ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအင်ကို ချွေတာအသုံးပြုနိုင်သည့်စနစ်ဖြင့် ထုတ်လုပ်ထားသော အိမ်သုံး ပစ္စည်းများကို ဝယ်ယူအသုံးပြုသူများအတွက် (၁၀)ရာခိုင်နှုန်း ငွေသားပြန်အမ်းပေးမည်ဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်မှစ၍ လျှပ်စစ်စွမ်းအင်အသုံးပြုနှုန်းများသည် မီးချောင်း၊ မီးသီးများထုတ်လုပ်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်ပြီး၊ ယင်းအစား Light-emitting diodes (LED) အသုံးပြုမှုအား ပိုမိုမြှင့်တင်သွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

Source: The Korea Herald

**စီးပွားရေးသံမှူး-ကိုရီးယား**

ထောပတ်သီးတန်ချိန် ရာချီအမှာရှိသော်လည်း မရောင်းနိုင်သေး



ထောပတ်သီးကို ပြည်ပနိုင်ငံများက တန်ချိန် ရာနှင့်ချီမှာယူမှု ရှိသော်လည်း မတင်ပို့နိုင်သေးကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှသိရသည်။ လောလောဆယ် ထောပတ်သီးဝယ်ယူမယ်ဆိုပြီး ကမ်းလှမ်းထားတာတွေရှိတယ်။ ကျွန်တော် တို့လက်ခံမထားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်သေးဘူး။ လက်ခံလိုက်ရင်လည်း နာမည်ပျက်သွားမှာဟု ဟိုပုန်းမြို့ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။


ထောပတ်သီးကို တရုတ်နိုင်ငံက ဝယ်ယူရန် အများဆုံးကမ်းလှမ်းပြီး ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ကလည်း ကမ်းလှမ်းခဲ့သည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံတွင်

ထောပတ်သီးမျိုးရင်းများစွာရှိပြီး ထောပတ်သီးမျိုးတစ်ခုတည်းကို အလုံးရေများစွာ မထုတ်လုပ်နိုင်သေးကြောင်း ဦးခွန်ထွန်းထွန်းဝင်းကပြောသည်။ ထောပတ်သီးမျိုးကွဲများရှိနေသဖြင့် ထောပတ်သီးပုံစံ၊ ရင့်မှည့်ချိန်နှင့် အရသာတူညီမှု မရှိသည့်အတွက် တန်ချိန်များစွာ တင်ပို့ရန်အဆင်မပြေကြောင်း၊ သက်ဆိုင်ရာ ထောက်ခံချက်လက်မှတ်များလိုအပ်ပြီး မြန်မာနိုင်ငံရှိ ထောပတ်သီးတောင်သူအများစုတွင် ယင်းလက်မှတ်များမရှိသေးဟု ၎င်းကဆိုသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဓိကစိုက်ပျိုးကြပြီး နှစ်စဉ်ထောပတ်သီးတန်ချိန် သောင်းဂဏန်းထွက်ရှိကြောင်း ဦးခွန် ထွန်းထွန်းဝင်းကဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ထောပတ်သီးတန်ချိန် နှစ်သောင်းမှသုံးသောင်းကြားထွက်ရှိကြောင်း အသင်းထံမှသိရသည်။ ထောပတ်သီး မျိုးကောင်းမျိုးသန့်တွေက ၂၀၂၁ လောက်ဆို များများထွက်ပါပြီ။ ၂၀၂၃ ဆိုရင် ထောပတ်သီးတန်ချိန် ငါးသောင်းအထိ ထွက်လာနိုင်ပါတယ်ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်ကပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ထောပတ်သီးတန်ချိန်များစွာ တင်ပို့ရောင်းချနိုင်ရန် အဆင်သင့် ဖြစ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ထောပတ်သီးမျိုး တစ်မျိုးတည်းကိုသာ စိုက်ပျိုးထားသည့် စိုက်ခင်းများမှာ အသီးမသီး သေးဟု ၎င်းကဆိုသည်။ ထောပတ်သီးအသင်းက ထောပတ်သီး မျိုးကောင်းမျိုးသန့်ရွေးချယ်ရေးပြိုင်ပွဲကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ထောပတ်သီးမျိုးကွဲ ၂၀၀ နှင့် ၂၀၁၈ ခုနှစ်တွင် ထောပတ်သီးမျိုးကွဲပေါင်း ၃၀၀ ခန့်ကို တွေ့ရှိခဲ့သည်ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံနှင့် ပြည်ပကပညာရှင်များပူးပေါင်းကာ ပြည်တွင်းရာသီဥတုနှင့် ကိုက်ညီ မည့် ထောပတ်သီးမျိုးကောင်းမျိုးသန့် ၂၀ ကို ရွေးချယ်ထားပြီး ယင်းမျိုးသန့်များမှာ ပြိုင်ပွဲများမှတစ်ဆင့် ရွေးချယ်ထားသည့် မျိုးကောင်းမျိုးသန့်များနှင့် အသင်းကရွေးချယ်ထားသည့် မျိုးကောင်း၊ မျိုးသန့်များဖြစ်ကြောင်း ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။ တောင်သူများသို့ ထောပတ်သီးမျိုးကောင်း၊ မျိုးသန့်များဖြန့်ဝေနိုင်ရန် ထောပတ်သီးမြို့ကို ထူထောင်ရန် လိုအပ်ပြီး မြေဧကအနည်းဆုံး ၁၀ ဧကခန့်လိုအပ်ကြောင်း ၎င်းကပြောသည်။

Source: <https://myanmar.mmtimes.com/news/127957.html>

ရွှေဈေး ဆက်တိုက်တက်လာပြီး ကျပ် ၁၃ သိန်းအထက် ပထမဆုံးအကြိမ် ရောက်ရှိ



ဈေးကွက်အတွင်း ရွှေကိုအလှအယက်ဝယ်ယူနေခြင်းကြောင့် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁၃၀၇၀၀၀ အထိ မြင့်တက်လာလာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များကဆိုသည်။ ပြည်တွင်းရွှေဈေးသည် ဩဂုတ် ၅ ရက်တွင်


တစ်ကျပ်သားလျှင် ကျပ် ၁၁၅၄၀၀၀ ရှိရာမှ စက်တင်ဘာ ၅ ရက်တွင် ၁၃၀၇၀၀၀ အထိမြင့်တက်လာပြီး တစ်လအတွင်း ကျပ်တစ်သိန်းခွဲကျော် မြင့်တက်လာခြင်းဖြစ်သည်။ အရပ်သူ၊ အရပ်သားတွေက ငွေတွေထုတ်ပြီး ဝယ်နေကြတယ်။ ဈေးကစားနေတာမဟုတ်ဘူး။ လောလောဆယ် လူတွေကလန်ဖျပ်ပြီး ဝယ်နေကြတာ။ ထိန်းချုပ်ဖို့ တော်တော်ခက်နေတယ် ဟု မန္တလေးရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းကပြောကြားသည်။ ပြည်တွင်းဝယ်လိုအားသည် ရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်ခြင်းကြောင့် ယခုကဲ့သို့ ရွှေဈေးဆက်လက်မြင့်တက်နေပြီး ရွှေဈေးကစားမှုများမရှိဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း ငွေထုပ်ပိုက်၍ ရွှေများကို လိုက်လံ ဝယ်ယူနေသူများရှိသည်ဟု ရွှေကုန်သည်အချို့ကပြောသည်။ မနက်မိုးလင်းကတည်းက ငွေထုပ်ပိုက်ပြီး ရွှေကိုလိုက်ဝယ် တဲ့သူတွေရှိနေတယ်။ ဘဏ်ကောလာဟလကြောင့်လား၊ ဈေးမတည်မငြိမ်လုပ်ချင်လို့လားမသိဘူး။ ဈေးနှုန်းက အရမ်းတက် နေပြီဟု ရွှေကုန်သည်တစ်ဦးကပြောသည်။

ပြည်တွင်းရွှေဈေးတည်ငြိမ်စေရန် လက်ထဲတွင် ရွှေနှင့်ငွေရှိမှသာ တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ရန် ပွဲစားများနှင့် ဝယ်ရောင်းများကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၄ ရက်၌ အသိပေးသည်။ အစည်းအဝေးတွင် အချက်အချာကို သဘောတူညီခဲ့ပြီး ရွှေလုပ်ငန်းရှင်များ၏ အသုံးအနှုန်းဖြစ်သော ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန်ရောင်းချရန်၊ ကြိုရောင်းကြိုဝယ်များမပြုလုပ်ရန်၊ အသင်းဝင်သိက္ခာကျဆင်းအောင် မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အသင်းမှထုတ်ပယ်မည်ဟု အသိပေးခဲ့သည်။ အဆိုပါ သဘောတူညီချက်များတွင် ရွှေဝယ်ယူမှုကို ဝိတ်တန်းလျှော့ပြီး ဝယ်ယူပေးရန်နှင့် ရွှေဝယ်ရောင်းပြုလုပ်သူများနှင့် ပွဲစားများက ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းကို ဝိုင်းထိန်းပေးရန်လည်း ပါဝင်သည်။ ထို့အပြင် အသင်းကချမှတ်သော အချက်အချာကို အသင်းဝင်ရွှေလုပ်ငန်းရှင်များ၊ ပွဲစားများ လိုက်နာရန်လည်း အသင်းကမေတ္တာရပ်ခံသည်။

Source: <https://7daydaily.com/story/165497>



**ဘဏ်လုပ်ငန်း ကောလာဟလသတင်းများကြောင့် ပြည်တွင်းရွှေဈေး ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကောလာဟလများ တည်ငြိမ်သွားပါက ရွှေဈေးပြန်လည်ကျဆင်းနိုင်ကြောင်း သုံးသပ်**



ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးများ မြင့်တက်လာခြင်းနှင့်အတူ ဘဏ် လုပ်ငန်းများ၏ ကောလာဟလသတင်းများကြောင့် ဘဏ်တွင်အပ်နှံ ထားသော ငွေများထုတ်ယူပြီး ရွှေဝယ်ယူစုဆောင်းသူများလာသော ကြောင့် ပြည်တွင်းရွှေဈေး ပိုမိုမြင့်တက်လာနေခြင်းဖြစ်ပြီး ကောလာဟလများ တည်ငြိမ်သွားပါက ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့်နှင့် အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်တို့က သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် စက်တင်ဘာ ၅ ရက်တွင် ၁၅၄၈ ဒေါ်လာ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးပါ မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၁၃၁၅၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်လာနေသည်။ ထိုသို့ဈေးနှုန်းဆက်တိုက် မြင့်တက်နေမှုများမှာ ဘဏ်များ၏ ချေးငွေပြန်တောင်းမှုအခြေအနေနှင့် ဗဟိုဘဏ်မှ သက်တမ်းတိုးပေးမည်မဟုတ်ဟုဆိုသည့် လုပ်ငန်းရှင်များနှင့်ဘဏ်အကြားအခြေအနေကြောင့် ဘဏ်ကောလာဟလသတင်းများ ထွက်ပေါ်လာသည့်အချိန်နှင့် ကမ္ဘာ့ ရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်နေသည့်အချိန် တိုက်ဆိုင်သွားသောကြောင့် မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက် နေခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်ကသုံးသပ်သည်။ ကျွန်တော်တို့ အပြင်မှာကြားနေရတာက ဘဏ်တွေပိတ်မယ်။ ဗဟိုဘဏ် ကလည်း စည်းကမ်းမညီညွတ်တာတွေကို အရေးယူမယ်ဆိုပြီး ကောလာဟလတွေထွက်လာတယ်။ ရွှေဈေးဆိုတာက ဝယ်လိုအားမရှိတော့ရင် ချက်ချင်းပြန်ကျတယ်။ ကောလာဟလဆိုတာကလည်း ရောင်းတဲ့သူက ကောလာဟလထုတ်ပြီး ရောင်းလို့မရဘူး။ ဝယ်တဲ့သူတွေအပေါ်မှာပဲမူတည်တယ်။ နောက်တစ်ခုကတော့ မူဆယ်လမ်းကြောင်းပေါ့။ အဲဒါက တရားဝင် ပြောရတာကတော့ခက်တယ်။ သူကပဲ မှောင်ခိုဝင်နေတာ။ အဲဒီလမ်းကပိတ်သွားတော့ ဒီဘက်မှာပစ္စည်းပြတ်သွားတာဟု ဦးမျိုးမြင့်က ပြောကြားသည်။

ထိုကဲ့သို့ ရွှေဝယ်လိုအားများပြားလာခြင်းကြောင့် ပုံမှန်ရက်တွင် ရောင်းဝယ်နေကျ ရွှေပိဿာချိန် ၅၀ ကို နံနက် ၁၀ နာရီ ကတည်းက ရောင်းထုတ်လိုက်ရကြောင်းနှင့်၊ အဓိကအားဖြင့် ရောင်းချသည့်သူကြောင့် ရွှေဈေးမြင့်တက်ခြင်းမဟုတ်ဘဲ ကောလာဟလသတင်းများကြောင့် ရွှေဝယ်ယူစုဆောင်းသူများပြားခဲ့ပြီး မြန်မာ့ရွှေဈေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိမြင့်တက်နေသောရွှေဈေး ပြန်လည်ကျဆင်းရန်ကိုမူ မူဆယ်လမ်းပြန်ပွင့်ခြင်းနှင့် ဘဏ်ကောလာဟလသတင်းများ တည်ငြိမ်သွားပါက ပြည်တွင်းရွှေဈေး ပြန်ကျလာနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမြင့်ကသုံးသပ်သည်။ ဘဏ်ဂယက်တွေကြောင့် ပြည်သူလူထုက စိုးရိမ်ပြီး ရွှေတွေဝယ်ယူမှုတွေများတာတွေနဲ့ ကမ္ဘာ့ရွှေဈေးကလည်း တရိပ်ရိပ်နဲ့တက်လာသလို ပြင်ပဒေါ်လာ ဈေးကလည်း တက်လာတာတွေကြောင့်လည်း ရွှေဈေးမငြိမ်မသက်ဖြစ်ရတာပါ။ ကောလာဟလကြောင့် တက်တဲ့ ဈေးနှုန်း မျိုးက ကောလာဟလကာလ အကန့်အသတ်တစ်ခုထိပဲ တက်ပြီးတော့ ကောလာဟလသတင်း ငြိမ်သက်သွားရင် ပြန်လည် ကျဆင်းသွားမှာဖြစ်ပါတယ်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ကပြောကြား သည်။ ထိုသို့ ရွှေဈေးအတက်အကျမြန်ခြင်း၊ ရွှေဈေးမငြိမ်မသက်ဖြစ်ခြင်းတို့နှင့်ပတ်သက်၍ ရွှေရှိမှ ရွှေကိုရောင်းရန်၊ ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန် အရောင်းအဝယ်လုပ်ရန်နှင့် ကြိုရောင်းကြိုဝယ်မလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များအား တားမြစ်ထားကြောင်း ဦးဝင်းမြင့်ကဆိုသည်။

Source: <https://news-eleven.com/article/132866>

**မြန်မာ-ကိုရီးယားစီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံ၍ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်**



မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာ နိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင် တည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖက်စပ်ရင်းနှီးမြှုပ်နှံကာ Developer အနေနဲ့

ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ-ကိုရီးယား အတူတကွ အောင်မြင် တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့ မိတ်ဖက်ခေါင်းစဉ်ဖြင့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့်များစွာသော စက်မှုလုပ်ငန်းများ ဝင်ရောက် နိုင်သော စက်မှုအခြေခံအဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာ မွန်ဂျေအင်းက အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့် ချိတ်ဆက်ပေးမည့် Hub ဆိုချက်နေရာဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ မြန်မာ-ကိုရီးယား နှစ်နိုင်ငံသဘောတူညီထားသော ပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ဒေါ်လာတစ်ဘီလျှံမှတစ်ဆင့် ဆက်လက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး စက်မှုဇုန်က စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့်အောင်မြင်စွာ လုပ်ငန်းလည်ပတ်လုပ်ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သမ္မတမစ္စတာမွန်ဂျေအင်းက ထည့်သွင်းပြောကြားခဲ့သည်။

Source: <https://news-eleven.com/article/132776>

**ရွှေဘိုပေါ်ဆန်းဘေးကျားစပါး ဈေးမြင့်တက်၍ ဝယ်ယူမည့်သူရှိသော်လည်း ရောင်းချမည့်သူနည်းပါး**

စစ်ကိုင်းတိုင်းဒေသကြီး၏ စပါးကျိုဟုတင်စားရသည့် ရွှေဘိုခရိုင်အတွင်း၌ ယခုအခါထွက်ရှိသော ပေါ်ဆန်းဘေးကျား စပါးမှာ ဈေးကွက်မြင့်တက်၍ ဝယ်ယူသူများပြားသော်လည်း ရောင်းချမည့်သူနည်းပါးလျက်ရှိကြောင်း ဒေသခံ

တောင်သူများထံမှ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ပေါ်ဆန်းစပါးပေါ်စတွင် စက်မှုကျခါစအချိန် တင်း ၁၀၀ လျှင် ငွေကျပ် ၁၂ သိန်းနှင့်စပါး အခြောက်တင်း ၁၀၀ လျှင် ငွေကျပ် ၁၃သိန်းခွဲ ပေါက်ဈေးရှိခဲ့ပြီး ယခုအခါ ပေါ်ဆန်းဘေးကျား စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရပါတယ်။ အခု သြဂုတ်လကုန်အထိ ပေါ်ဆန်း ဘေးကျား စပါးက ၁၆ သိန်းခွဲဝန်းကျင်ပေါက်နေတယ်။ ကွာခြားမှုကဘေးကျား တင်း ၁၀၀ ကို သုံးလနဲ့လေးလအတွင်းမှာ နှစ်သိန်းခွဲနဲ့သုံးသိန်းလောက်ကွာဟသွားတယ်။ ဘေးကျားက နွေစပါးနဲ့ယှဉ်ရင်ရောင်းရတာကွာတယ်။ နွေစပါးတုန်းက ဝယ်မယ့်သူကိုမျှော်နေရတာ။ ၁၀ ဦးရောင်းမှ တစ်ဦးတောင် ဝယ်ခဲ့တယ်။ ဈေးကလည်းမကောင်းတော့ အခြေခံမရှိတဲ့သူဆို အမြတ်အစွန်းဘာမှသိပ်မကျန်ဘူး။ ဘေးကျားကတော့ ဝယ်မယ့်သူရှာစရာမလိုဘူး။ သူဘာသာသူရောက်လာတယ်။ ဒါကြောင့် ဈေးကွက်အနေအထားကလည်း ခိုင်မာတဲ့အတွက် ဈေးဝယ်မယ့်သူများပြီး ရောင်းမယ့်သူတွေနည်းတယ်ဟု ရွှေဘိုမြို့နယ် ဘုန်းဖွဲ့ကျေးရွာမှ ကိုဝင်းအေးကပြောကြားခဲ့ပါတယ်။

ရွှေဘိုခရိုင်တွင် ယခုနှစ်အတွက် ပေါ်ဆန်းမိုးစပါးကို ၇၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရပြီး စိုက်ပျိုး တစ်ဧကလျှင် တင်း ၈၀ နှင့် ၉၀ ကြားထွက်ရှိရန် တောင်သူများ မျှော်လင့်ထားကြောင်းသိရပါတယ်။ ကျွန်တော်တို့ဆီက ဒီအချိန်ဆို တောင်သူတိုင်း ပေါ်ဆန်းမိုးစပါးစိုက်ပျိုးကြတယ်။ ရောင်းရလည်းလွယ်တယ်။ အမြတ်လည်းကျန်တယ်လေ။ စပါးကိုလှောင်ထားနိုင်တဲ့သူရှိသလို မလှောင်ထားနိုင်တဲ့သူတွေလည်းရှိတယ်။ မလှောင်နိုင်တဲ့သူတွေဆီကနေပြီးတော့ ငွေတတ်နိုင်တဲ့ လှောင်မယ့်သူတွေကဝယ်ယူပြီး ကိုယ့်မြို့နယ်နဲ့ကိုယ် ပြန်လှောင်ကြတဲ့အခါမှာကျတော့ ကြားက ပွဲစား တွေနဲ့စက်ပိုင်တွေကို အောက်ကျိုစရာမလိုဘူးပေါ့။ ဒါကြောင့် ဦးစားပေးစိုက်ကြတာဟု သီးလုံးကျေးရွာမှ ကိုမြင့်သိန်းက ပြောကြားခဲ့ပါတယ်။ ရွှေဘိုခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း ပေါ်ဆန်းစပါးစိုက်ဧက နှစ်သိန်းခွဲနှင့်သုံးသိန်းကြားတွင် ရှိကြောင်း၊ လက်ရှိမှာရွှေဘိုပေါ်ဆန်းဘေးကျား ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၅၀၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရ ပါတယ်။

Source: Myawady

<https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/2311-shwebo-pawsan.html>

**တရုတ်ကို မြန်မာ့ဖရဲတန်ချိန် (၈) သိန်းဝန်းကျင်ခန့် တင်ပို့ နိုင်**

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဖရဲ တန်ချိန်(၈)သိန်းဝန်းကျင်ခန့် တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။ ယခုနှစ်အတွင်း ဖရဲတန်ချိန်မှာ အရင်နှစ်ကာလတူထက် အနည်းငယ် လျော့ဆင်းနေတာဖြစ်တဲ့အတွက် (၈) သိန်းဝန်းကျင်ခန့်သာ တင်ပို့နိုင်တာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှဥက္ကဋ္ဌ ဦးနိုင်ဝင်းကပြောပါတယ်။ ဖရဲက အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် နည်းနည်းတော့လျော့သွားတယ်။ ကားလမ်းအခြေအနေကြောင့်လည်းပါတယ်။ အဲဒါကြောင့် လျော့နည်းသွားတာပေါ့။ အောက်တိုဘာလကျ တစ်ချက်ပြန်ကြည့်ရမယ်။ အရင်နှစ်တန်ချိန်ကိုတော့ မီနိုင်မှာပါ။ ယခင်ဘဏ္ဍာနှစ်အတွင်းက မြန်မာ့ ဖရဲတန်ချိန်(၈)သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ကာလတူအတွင်း (၈) သိန်း ဝန်းကျင်ခန့်သာ တင်ပို့နိုင်တာကြောင့် တန်ချိန်အနည်းငယ်ကျဆင်းသွားကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ မြန်မာ့ဖရဲကို မူဆယ်(၁၀၅)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

[https://www.facebook.com/greenwaymyanmar/?ref=page\\_internal](https://www.facebook.com/greenwaymyanmar/?ref=page_internal)

**ဗီယက်နမ်ကုန်စည်ပြပွဲ ရန်ကုန်မှာကျင်းပမည်**

မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၉ ကနေ ၂၂ ရက်နေ့အထိ ဗီယက်နမ်ကုန်စည်ပြပွဲကြီး ကျင်းပဖို့ရှိပါတယ်။ ဒီကုန်စည်ပြပွဲကြီးကို ဗီယက်နမ်ကုန်သွယ်မှုနှင့်တင်ရေးအေဂျင်စီ VIETTRADE က ၂၀၁၉ ခုနှစ်ကတည်းကစပြီး မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပြသသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်က စီးပွားရေး လုပ်ငန်းတွေ လာရောက်ပြသမယ့် ဒီပွဲမှာ အသင့်စားအစားအသောက်တွေ၊ လူသုံးကုန်ပစ္စည်း၊ ပစ္စည်းကရိယာတွေ၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနဲ့ ဆေးပစ္စည်းစတာတွေကို ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗီယက်နမ် စီးပွားရေးဈေးကွက်ကိုချဲ့ထွင်ဖို့၊ ဗီယက်နမ် ပြည်တွင်းဖြစ်ပစ္စည်းတွေ ပြည်ပကိုတင်ပို့နိုင်ဖို့နဲ့ မြန်မာနဲ့ စီးပွားရေးကွန်ယက်

တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး ဒီကုန်စည်ပြပွဲကြီးကျင်းပရတာလို့ ဗီယက်နမ် ကုန်သွယ်မှုနှင့်တင်ရေး အေဂျင်စီ VIETTRADE က ပြောပါတယ်။

မြန်မာနဲ့ ဗီယက်နမ်ကြား ၂၀၁၈ ခုနှစ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀ တန်ဖိုးထိ မြင့်တက်ခဲ့တဲ့အတွက် ဗီယက်နမ်ဟာ မြန်မာရဲ့ကုန်သွယ်ဘက် အဆင့် ၉ မှာရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံစာရင်းမှာတော့ ဗီယက်နမ်က စုစုပေါင်း ဒေါ်လာ ၂.၂ သန်း နီးပါးတန်ဖိုးရှိတဲ့ စီမံကိန်းလုပ်ငန်းပေါင်း ၁၈ ခုနဲ့ အဆင့် ၇ မှာရှိနေတယ်လို့သိရပါတယ်။

Source: VOA Burmese News

<https://www.facebook.com/kope.aung>

**ဂျပန်မှ ကားအပိုပစ္စည်းထုတ်ကုမ္ပဏီများ ထပ်မံဝင်ရောက်လာရန်ရှိနေ**



သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထုတ်လုပ်မည့် ကားကုမ္ပဏီကြီးများကြောင့် ကားအပိုပစ္စည်းထုတ်လုပ်မည့် ဂျပန်ကုမ္ပဏီအများစု ထပ်မံဝင်ရောက်လာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က ထုတ်ဖော်ပြောလိုက်သည်။

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဆူဇူကီးကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ထားပြီးဖြစ်ကာ တိုယိုတာကုမ္ပဏီအနေဖြင့်လည်း ၂၀၂၁ ခုနှစ် တွင် ကားထုတ်လုပ်မှုများစတင်နိုင်ရန် တရားဝင်ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဂျပန်သံအမတ်ကြီးကပြောသည်။ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama သည် စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့၊ Fortune Plaza

တွင်ကျင်းပခဲ့သည့် Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ခြောက်ကြိမ်မြောက် ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်စဉ် ယခုလိုပြောခဲ့ခြင်းဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်မှာ ဆူဇူကီးကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုလုပ်နေပြီ၊ စက်ရုံတွေဆောက်နေပြီ၊ မော်တော်ကားတွေထုတ်နေပါပြီ။ တိုယိုတာကုမ္ပဏီကလည်း လာဖို့အတွက် တရားဝင်ဆုံးဖြတ်ပြီးပါပြီ။ ဒီလိုဝင်လာလို့ရှိရင် မော်တော်ကားကုမ္ပဏီတွေအတွက် အပိုပစ္စည်းထုတ်လုပ်ဖို့ ကုမ္ပဏီတွေအင်မတန်လိုအပ်မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံကနေ အပိုပစ္စည်းထုတ်တဲ့ကုမ္ပဏီတွေ အများကြီးထပ်ပြီးဝင်လာကြမှာပါ"ဟု ဂျပန်သံ အမတ်ကြီးက ပြောသည်။

ဆူဇူကီးအနေဖြင့် မြန်မာနိုင်ငံသို့ ၁၉၉၈ ခုနှစ်ကပင်ဝင်ရောက်ခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်သို့မူ ၂၀၁၅ ခုနှစ်တွင် စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ လက်ရှိတွင် တောင်ဒဂုံကားစက်ရုံ၌ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုနှင့် ရောင်းချမှုအပိုင်းများတွင် အလုပ်သမားဦးရေ ၁၀၀ ခန့်ဖြင့် Carry Trucks များထုတ်လုပ်နေပြီး သီလဝါစက်ရုံတွင် အလုပ်သမားဦးရေ ၂၀၀ ခန့်ဖြင့် ဆူဇူကီး Ertiga Ciaz ၊ နှင့် Swift အမျိုးအစားများကိုထုတ်လုပ်နေသည်။ လက်ရှိတွင်တစ်နိုင်ငံလုံး၌ ဆူဇူကီးအရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာ ၃၉ ခုရှိပြီး ကားအပိုပစ္စည်းများကိုလည်း သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးနေသည်။ ဆူဇူကီးရဲ့နောက်ဆုံးပေါ်ကားကို မြန်မာနိုင်ငံမှာထုတ်လုပ်နိုင်နေပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကားထုတ်လုပ်မှုပိုင်းကို အားထည့်ထားတာကို တွေ့ရပါတယ်။ စက်မှုဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုတွေကြောင့်လည်းအများကြီးပါပါတယ်။ ၁၉၉၈ ကတည်းကနေ မြန်မာနိုင်ငံကိုဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း သီလဝါစက်ရုံဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမှာဖြစ်ပါတယ်ဟု မစ္စတာ တကယုက ဆိုရာမက ဆူဇူကီး All New Swift မိတ်ဆက်ပွဲတွင်ပြောသည်။

ဂျပန်နိုင်ငံအခြေစိုက် Toyota Motor Corporation သည် မြန်မာနိုင်ငံ၌ မော်တော်ကားစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်မေလကုန်က တရားဝင်ထုတ်ပြန်ခဲ့သည်။ တိုယိုတာ ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် မော်တော်ကားနှင့် အပိုပစ္စည်းစက်ရုံများတည်ဆောက်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကားတပ်ဆင်စက်ရုံကို ယခုနှစ်အတွင်း စတင်မည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသည့် ကားအစိတ်အပိုင်းများဖြင့် Pick up ကားများကို ကနဦးတပ်ဆင် ထုတ်လုပ်မည်ဖြစ် သည်။

တိုယိုတာကုမ္ပဏီသည် ကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်းကို ကနဦးရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုဖြင့် စာချုပ် ချုပ်ဆိုထားပြီး ၂၀၂၁ ခုနှစ်တွင် ကားထုတ်လုပ်မှုများကို စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေလျက်ရှိသည်။ လက်ရှိတွင် သီလဝါအထူး စီးပွားရေးဇုန်အတွင်း၌ စက်ရုံ တည်ဆောက်မှုများကို စတင်လုပ်ကိုင်နေပြီဖြစ်သည်ဟုလည်း MTSH ကုမ္ပဏီဥက္ကဋ္ဌ

ဦးဝင်းအောင်ကပြောသည်။ ၂၀၂၁ ခုနှစ်မှာ လုပ်ငန်းကိုအရှိန်အဟုန်မြှင့်တင်ပြီးတော့ ကားအစီး ၂၅၀၀ ကိုထုတ်လုပ်တော့မှာပါ။ နှစ်ဖက်ညှိနှိုင်းပြောဆိုထားတဲ့ ခန့်မှန်းခြေအရဆိုရင် ကားအစီးရေ တစ်သိန်းလောက်အထိကို ထုတ်လုပ်သွားဖို့ရှိ နေတာ ဖြစ်ပါတယ်ဟု ဦးဝင်းအောင်က သီလဝါအထူးစီးပွားရေး၏ အနာဂတ်အခွင့်အလမ်းအပေါ် ရည်ညွှန်းကာပြောသည်။ ကားအပို ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများထပ်မံဝင်ရောက်လာပါက ပြည်တွင်းမှအသေးစားနှင့် အလတ်စားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် နည်းပညာရရှိပြီးပါက ကားအပိုပစ္စည်း ထုတ်လုပ်သည့် ပြည်တွင်း ကုမ္ပဏီများစွာ ထပ်မံပေါ်ပေါက်လာနိုင်သည့် အခွင့်အလမ်းများရှိလာနိုင်သည်ဟုလည်း Mr. Ichiro Maruyama ကပြောသည်။ အပိုပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဝင်လာတဲ့အခါမှာ မြန်မာနိုင်ငံက အသေးစားနဲ့အလတ်စားလုပ်ငန်းတွေဟာ ဒီလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးလုပ်လို့ရတယ်။ ဂျပန်ကုမ္ပဏီတွေရဲ့နည်းပညာကို မြန်မာကုမ္ပဏီတွေကို ဝေမျှလို့ရနိုင်ပါတယ်။ နည်းပညာရရှိပြီးတဲ့ အခါမှာ မြန်မာနိုင်ငံကကုမ္ပဏီတွေဟာလည်း အပိုပစ္စည်းထုတ်လုပ် တဲ့ကုမ္ပဏီတွေကို ကိုယ်ထူကိုယ်ထ ထူထောင်လာနိုင်ကြပါ လိမ့်မယ်။ ဒါဟာမြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အင်မတန်အလားအလာကောင်းပါတယ်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးကပြောသည်။ ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားများကို နိုင်ငံတော်အစိုးရက ဦးစားပေးနေပြီး မြန်မာနိုင်ငံ ဈေးကွက်သို့ ဆူဇုကီးအမှတ်တံဆိပ်မှာ အရင်ဆုံးဝင်ရောက်ခဲ့သည်။ လက်ရှိတွင် Nissan Hyundai Ford နှင့် တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်များဖြစ်သောSoueast GAC Brilliance တို့အပြင် အခြားတံဆိပ်အများအပြား လည်း မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်နေသည်။

Source: <https://myanmar.mmtimes.com/news/127986.html>

**Thura News Views**

**UK to keep Myanmar trade preferences with or without EU**

A post Brexit United Kingdom will maintain its tariff-free "Everything but Arms" trade preferences with Myanmar. This is so announced despite the UN's call for sanctions against military-affiliated businesses. Warren Pain, head of trade and investment for the British Embassy, told The Myanmar Times that the UK will continue to offer Myanmar zero tariffs on all goods save weaponry, whether or not the European Union decides to change its trade policy concerning Myanmar.

Pain emphasized that the stance does not indicate a change in the spirit of Britain's trade policy. He, however, argued that the UK will continue to mirror the EU in its commitment to ethical trade. Britain simply does not find its current trade arrangement unethical, he said. Despite the recent report by the UN Fact-Finding Mission on Myanmar, urging the international community to boycott a host of businesses that it says directly contribute to human rights abuses.

"It's all about the responsibility and not a political position in terms of our relationship with the EU and not [about] wishing to diverge from current policies. We honestly think that this is the right ethical approach at this stage and time," according to Pain.

He pointed out that Britain bought about USD 415 million worth of goods and services from Myanmar last year. The commodities include garments, fish and food products bearing the greatest portion. Some critics fear that foreign nations renegotiating established trade arrangements would present its own set of human rights issues. The garment industry alone employs more than 500,000 people in Myanmar, who are mostly women. Last year, historian Thant Myint U urged the European Union to maintain its trade preferences despite concerns about working conditions in factories. He argued that boycotting Myanmar's exports would not resolve human rights issues, but only make things worse for Myanmar's poor.



## **Yangon Stock Exchange hit highest trade volume to date**

August was the best month to date for the Yangon Stock Exchange (YSX), with a total of 322,176 shares traded. The total value of those trades was MMK 1.9 billion, according to the YSX monthly report. That number is up from MMK 1.22 billion in trades for the month of July.

A new online trading system may be partly responsible for the bump in trades. This month U Maung Maung Win, deputy minister of the Ministry of Finance and Planning, called on stakeholders to do their part to attract new investors. He spoke at the third annual Yangon Stock Exchange Expo event held on September first, including seminars and panel discussions.

Launched in 2016 with support from Japan, the YSX is still a new development for Myanmar. Indeed, Currently only five companies are traded on the exchange: First Myanmar Investment (FMI), Myanmar Thilawa SEZ Holdings (MTSH), Myanmar Citizens Bank (MCB), First Private Bank (FPB), and TMH Telecom Public Co. Ltd.

Growth has been relatively slow, although in August the Nikkei Asian Review reported that the YSX is developing an alternative market in which investors can trade shares of unlisted companies. Around 60 companies are eligible to be traded on the new market. This include companies with more than 100 shareholders and/or companies that have been publicly traded in the past. The Securities and Exchange Commission of Myanmar will allow foreign investors to trade on the YSX by the end of the year.

## **New Dawei-Kanchanaburi highway planned**

The Myanmar government continues to invest in its southern coast with an ambitious new highway connecting Dawei to Kanchanaburi, Thailand.

An official call for tender bids will be released soon, Dawei Special Economic Zone Management Committee Secretary U Tint Tun Naing told The Myanmar Times. The project will be financed by a MMK 220.6 billion, 0.1 percent interest loan from Thailand. The road will replace the current dirt track connecting Dawei to the Thai border and is planned to be completed in three years.

U Tint Tun Naing said the road will be a crucial component of the Dawei Special Economic Zone. If completed, the Dawei Special Economic Zone would include nine zones and a deep sea port. It will be the largest SEZ in Southeast Asia. Nevertheless, progress has been slow since work began in 2008. Disputes with Thai partners stalled progress entirely in 2013, with the Myanmar government complaining of performance issues from Thai construction companies. Work resumed in 2015 with new investment from Japan.

The Myanmar government is also investing heavily in the region's tourism infrastructure. An Italian company was recently approved to construct a USD 3.2 million hotel in Kawthaung. The government also recently put out an invitation for tender bids for a large-scale renovation of the Dawei Airport.

## **Housing project planned by Malaysian developer**

Malaysian developer Berjaya Land will invest USD 624 million into a low-to-middle income housing project in Yangon. According to company chief executive Datuk Pee Kang Seng, speaking to reporters at the Malaysia-Myanmar Connect (MMC) seminar in late August, the 74-hectare development will be completed

in phases over the next six years. The project is slated for 10,000 housing units and 1.2 million square feet of retail space.

The upcoming development was not the only project discussed by Malaysian investors at the MMC event. It was attended by more than 100 companies. According to Gilbert Lee, president of the Malaysian Myanmar Business Chamber (MMBC): "Malaysian businesses are keen to invest in sectors such as technology, construction, manufacturing, and service in Myanmar. They showed extra interest in agriculture-based businesses."

Myanmar and Malaysia have had some political tension in recent years as thousands of Muslims from Rakhine State have sought refuge from Malaysia. A problem some have blamed on Myanmar's mistreatment of the ethnic minority. Nevertheless, Lee argued that the bleak media image of Myanmar portrayed does not represent the investment opportunities for Malaysian companies. He encouraged Malaysian investors to tour Myanmar and see for themselves.

Oil and gas, manufacturing, transportation and telecommunications, hotel and tourism, real estate, agriculture, live-stock and fishery are the most common sectors for Malaysian investment, according to data reported by The Myanmar Times. Malaysia is the 10th largest source of foreign direct investment in Myanmar. Investments amounted more than USD 1.9 billion during the last fiscal year.

Source: Thura Swiss News (Issue 381 September 05, 2019 )

## STOCK EXCHANGE (6.9.2019)



Search...



Market Data

Listed Company

Regulations

Learning

Trading

Listing on YSX

About YSX

[Home](#) > [Market Data](#) > [Stock trading data](#)

### Stock trading data

As of 6th Sep. 2019

#### Stock trading

Name	Code	Close	Change	% Change	Open	High	Low	Trading volume	Trading value (MMK)	No. of listed shares	Market Cap. (mil MMK)
FMI	00001	12,000	+500	+4.35%	11,500	12,000	11,500	1,848	21,976,000	27,112,747	325,353
MTSH	00002	4,300	+0	+0.00%	4,300	4,400	4,300	22,686	98,043,600	38,929,150	167,395
MCB	00003	8,400	+0	+0.00%	8,400	8,400	8,400	121	1,016,400	10,400,986	87,368
FPB	00004	24,500	-500	-2.00%	25,000	25,000	24,000	672	16,218,500	2,472,053	60,565
TMH	00005	3,100	+50	+1.64%	3,000	3,100	3,000	2,920	8,763,500	12,823,224	39,752

## Today's summary

Index name	Close	Change	% Change	Open	High	Low	Trading volume (shares)	Trading value (MMK)	No. of listed companies	Market Cap. (mil MMK)
MYANPIX	496.91	+9.46	+1.94%	486.98	498.82	486.98	28,247	146,018,000	5	680,433

## Index chart



## Market Overview

As of 1:00 pm, 6th Sep. 2019

<b>MYANPIX</b>	<b>496.91</b>
	▲ 9.46
Total Volume (shares)	28,247
Total Value (MMK)	146 mil
Listed Company	5
Market Cap. (MMK)	680,433 mil

Name	Code	Price	Change
FMI	00001	12,000	▲ 500
MTSH	00002	4,300	▲ 0
MCB	00003	8,400	▲ 0
FPB	00004	24,500	▼ 500
TMH	00005	3,100	▲ 50